

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

နှင့်

ပြင်ပစာရင်းစစ်အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၉-၂၀၂၀)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

(၂၀၁၉-၂၀၂၀)

ပထမပုဂ္ဂလိကဘဏ်လီမိတက်
စာရင်းစစ်ကော်မီတီအစည်းအဝေး ၁/၂၀၂၀-၂၀၂၁

အစည်းအဝေးကျင်းပသည့်နေ့ရက် ။ ၂၀-၁၀-၂၀၂၀
အစည်းအဝေးကျင်းပသည့်အချိန် ။ နံနက်(၁၀:၀၀)နာရီ
အစည်းအဝေးကျင်းပသည့်နေရာ ။ ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)

Video Conferencing ဖြင့်အစည်းအဝေးတက်ရောက်သူများ

၁။ ဒေါ်လှမြင့်

၂။ ဒေါ်ခင်ဌေးယူ

၃။ ဒေါ်ရီရီလွင်

၄။ ဒေါ်ခင်သီတာ

အစည်းအဝေးဆုံးဖြတ်ချက်များ

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာလနှင့် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ ခုနှစ်စက်တင်ဘာလနှင့် ယင်းဘဏ္ဍာရေးနှစ်ကုန်အထိငွေရေးကြေးရေးအခြေအနေများနှင့်နှိုင်းယှဉ်စိစစ်ကြည့်ရာတွင်အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးရငွေများ	၄၇,၀၅၃.၆၉	၃၁,၄၃၉.၉၉	၂၃၁,၂၃၄.၅၀	၁၉၄,၈၄၀.၂၄
အခြားရငွေများ	၆,၆၈၄.၁၂	၈၃၀.၇၆	၃၁,၁၁၆.၅၃	၇,၆၈၂.၂၈
စုစုပေါင်းရငွေများ	၅၃,၇၃၇.၈၁	၃၂,၂၇၀.၇၅	၂၆၂,၃၅၁.၀၃	၂၀၂,၅၂၂.၅၂

(ကျပ်သိန်းပေါင်း)

အကြောင်းအရာ	စက်တင်ဘာလအတွက်		စက်တင်ဘာလကုန်အထိ	
	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
အတိုးစရိတ်များ	၄၆,၀၁၅.၉၉	၂၉,၅၃၀.၁၃	၁၄၈,၂၁၀.၂၄	၁၁၅,၇၆၆.၆၉
စီမံခန့်ခွဲမှုစရိတ်များ	၉,၇၁၀.၇၁	၉,၁၂၅.၃၁	၃၆,၆၉၅.၀၆	၃၅,၉၀၃.၄၈
စုစုပေါင်းအသုံးစရိတ်များ	၅၅,၇၂၆.၇၀	၃၈,၆၅၅.၄၅	၁၈၄,၉၀၅.၃၀	၁၅၁,၆၇၀.၁၇
ပိုငွေ(+)/ လိုငွေ(-)	(-) ၁,၉၈၈.၈၉	(-) ၆,၃၈၄.၇၀	(+) ၇၇,၄၄၅.၇၃	(+) ၅၀,၈၅၂.၃၅

ပထမပုဂ္ဂလိကဘဏ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ကုန်ဆုံးချိန်ငွေရေးကြေးရေးအခြေအနေများကို ၂၀၁၈-၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့်စက်တင်ဘာလကုန်အထိ နှစ်ချုပ်ငွေရေးကြေးရေးအခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ရာအောက်ပါအတိုင်း တွေ့ရှိရပါသည်။ ကိုဗစ်ကူးစက်ရောဂါအခြေအနေကြောင့် ၂၀၂၀ ခုစက်တင်ဘာလ၏ ဝင်ငွေရရှိမှုသည် ၂၀၁၉ ခုစက်တင်ဘာလထက် သိသာစွာကျဆင်းခဲ့ပြီး အသုံးစရိတ်များလည်း လျော့နည်းသုံးစွဲခဲ့ကြောင်းတွေ့ရှိရပါသည်။ ဘဏ္ဍာရေးနှစ်ချုပ်ဝင်ငွေအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင် နှစ်၏ ၇၇.၂% သာဝင်ငွေရရှိခဲ့ပြီး အတိုးရငွေများနှင့် အခြားရငွေများ (၂) ရပ်လုံးတွင် ယခင်နှစ်ထက် လျော့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။ အသုံးစရိတ်အနေဖြင့်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၏ ၈၂% သာ သုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။

၂၀၁၉-၂၀ ပြည့် ဘဏ္ဍာနှစ်တစ်ခုလုံး၏ ရငွေစုစုပေါင်းကို စိစစ်ကြည့်ရာအတိုးရငွေအနေဖြင့် ယခင်နှစ်၏ ၈၄.၂% ကိုရရှိခဲ့ပြီး ပြင်ပချေးငွေပမာဏလျော့ကျခဲ့ခြင်းကြောင့် အတိုးရငွေများကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အခြားရငွေကဏ္ဍတွင် ယခင်နှစ်၏ ၂၅%ခန့်သာ ရရှိခဲ့ပြီး ထိုသို့သိသာစွာ လျော့နည်းခြင်းမှာ IFRSနှင့်အညီ ပထမပုဂ္ဂလိကဘဏ်၏ accounting policy ပြောင်းလဲခဲ့သဖြင့် ချေးငွေတစ်ရပ်တိုင်းအတွက် service charges 1% ကောက်ခံမှုကို ၂၀၁၉ ခု အောက်တိုဘာလ(၁)ရက် နေ့မှစတင်ရပ်ဆိုင်းခဲ့ခြင်း ဒေါ်လာဈေးကျဆင်းမှုကြောင့် နိုင်ငံခြားသုံးငွေကြေးမှ ဝင်ငွေရရှိမှုကျဆင်းခြင်း၊ Hire Purchase ဝန်ဆောင်မှု လျော့ကျခြင်းတို့ကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ၂၀၁၉-၂၀ ပြည့် ဘဏ္ဍာနှစ်အတွင်း အသုံးစရိတ်များကို ယခင်နှစ်

ကထက် လျော့ချသုံးစွဲခဲ့သော်လည်း ၂၀၂၀ခု မတ်လကုန်ခန့်မှစတင်ဖြစ်ပွားခဲ့သော ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် နိုင်ငံနှင့်အဝှမ်းစီးပွားရေး လုပ်ငန်းများ နှောင့်နှေးရပ်ဆိုင်းလျက်ရှိသော အခြေအနေကြောင့် ဘဏ်မှ ချေးငွေယူထားသော လုပ်ငန်းရှင်များအနေဖြင့် အတိုး/အရင်းများပေးဆပ်နိုင်ရန် ခက်ခဲလာခဲ့ပြီး ဘဏ်၏NPL များ ယခင်နှစ်ကထက် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် ၂၀၁၉-၂၀၂၀ပြည့် ဘဏ္ဍာရေး နှစ် ၏ ဘတ်ဂျက်ပိုငွေမှာ ကျပ်သိန်းပေါင်း(၅၀,၈၅၂.၃၅)ရရှိထားခြင်းကြောင့် ဘဏ်၏လုပ်ငန်းများပုံမှန်လည်ပတ် နေဆဲဖြစ်သည်ဟုသုံးသပ်တွေ့ရှိရပါသည်။

ဗဟိုဘဏ်မှ သတ်မှတ်ထားသော ငွေရေး ကြေးရေးအချိုးများကိုက်ညီမှုရှိ-မရှိစိစစ် ကြည့် ရာတွင် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(၁) Reserved Requirement Ratio - ၁၅.၈၉% သတ်မှတ်ချက် ၅%ထက် ကျော်လွန်သဖြင့်အချိုး ကိုက်ညီ ကောင်းမွန်မှုရှိပါသည်။

(၂) Loan and Deposit Ratio - ၇၈.၁၅% ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း ၈၀% ကျော်လွန် ချေးငွားထားခြင်းမရှိသဖြင့် အချိုးကိုက်ညီမှုရှိပါသည်။

(၃) Free Capital Ratio(Excluding WIP) - ၄၉.၂၉% ဗဟိုဘဏ်၏သတ်မှတ်ချက် ၅၀% ကိုပြည့်မှီရန် ၀.၇၁% မဆိုစလောက်လေး ပြည့်မီလုနီးပါး ဖြစ်ပါသည်။

(၄) Liquidity Ratio - ၄၅.၀၇% ဗဟိုဘဏ်၏ သတ်မှတ်ချက် ၂၀%ကိုများစွာကျော်လွန် သဖြင့် အချိုးကိုက်ညီကောင်းမွန်ပါသည်။

(၅) Capital Adequacy Ratio - Tier 1 Capital Ratio ၃၄.၃၅ % နှင့် Tier 2 Capital Ratio ၃၅.၆% ရှိသဖြင့် ဗဟိုဘဏ်၏သတ်မှတ်ချက် ၈% ထက်ကျော်လွန်သဖြင့် အချိုးကိုက်ညီ ကောင်းမွန် ပါသည်။

(၆) Deposit to Paid -up Capital Ratio - ၇.၃၀:၁ ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း အချိုး၁၀ဆ မကျော်လွန်သဖြင့် အချိုးကိုက်ညီကောင်းမွန်မှုရှိပါသည်။

ခြံငုံသုံးသပ်ရပါလျှင် နိုင်ငံနှင့်အဝှမ်း ရင်ဆိုင်နေရသော ကိုဗစ်ရောဂါအန္တရာယ်ကြောင့် စီးပွားရေး လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်းနေသောအချိန်တွင် ပထမပုဂ္ဂလိကဘဏ်အနေဖြင့် အခြားဘဏ်များနည်းတူ လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်နှင့်တကွ ဘဏ်ခွဲများအားလုံးအနေဖြင့် ဘဏ်၏customerများတိုးတက် ရရှိလာရေး၊ ရှိရင်းစွဲဖောက်သည်customerများ လျော့ကျမသွားအောင် ထိန်းသိမ်းစည်းရုံးရေးတို့ကို ဦးစားပေး ကြိုးပမ်းသွားကြရမည်ဖြစ်ပြီး ဘဏ်နှင့်လက်တွဲမည့် customerများတိုးပွားလာအောင် လိုအပ်သော မူဝါဒ၊ နည်းလမ်းများကို လည်းပြောင်းလဲချမှတ်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ အစုရှယ်ယာရှင်များထံ နှစ်စဉ် အမြတ်ဝေစု ခွဲဝေပေးနိုင်သကဲ့သို့ ယခုဘဏ္ဍာရေးနှစ် တွင်လည်း ပြင်ပစာရင်းစစ်အဖွဲ့မှ ဘဏ်၏လုပ်ငန်းများ ကို စာရင်းစစ်ဆေးပေးပြီးသည့်နောက်တွင် သင့်တော်သောအချိန်တွင် အမြတ်ဝေစုများခွဲဝေပေးနိုင်မည်ဟု ထင်မြင်ယူဆရပါသည်။ သို့ဖြစ်ပါ၍ ပထမပုဂ္ဂလိကဘဏ်၏ဘဏ္ဍာရေးအခြေအနေခိုင်မာကောင်းမွန်လျက်ရှိ ကြောင်း သုံးသပ်တွေ့ရှိရပါသည်။


ပုံ


ဒေါ်လှမြင့်

ပုံ


ဒေါ်ခင်ဌေးယု

ပုံ


ဒေါ်ခင်သီတာ

မိတ္တူမှန်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

မြင်ပစာရင်းစစ်အစီရင်ခံစာဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၉-၂၀၂၀)

မထမပုဂ္ဂလိကဘဏ်လီမိတက်

၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ ၊ (၃၀) ရက်တုန်းဆုံးသော ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများ

-ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

-ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

-အစုရှယ်ယာများ၏ပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

-ငွေသားစီးဆင်းမှု ရှင်းတမ်း

-နောက်ဆက်တွဲဖော်ပြချက်များ

ပြင်ပစာရင်းစစ်အစီရင်ခံစာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ

ကျွန်တော်တို့များစာရင်းစစ်အဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသောစာရင်း ဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ကိုစစ်ဆေး ခဲ့ပြီး ဖြစ်ပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက် အုပ်ချုပ်မှုတာဝန်ရှိသူများ၏ တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း၊ ဆိုင်ရာစံများနှင့် အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြရန် အတွက် စီမံခန့်ခွဲသူများမှ လိုအပ်သည်ဟုသတ်မှတ်သည့် လုပ်ငန်းတွင်းထိန်းချုပ်မှု ထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ စီမံအုပ်ချုပ်သူများသည် ဘဏ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရန်ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်း တို့မှအပ ဘဏ္ဍာရေးရှင်းတမ်း များရေးဆွဲပြုရာတွင် ဘဏ်၏ရှေ့ဆက်လုပ်ကိုင်နိုင်မည့်စွမ်းရည် အဆိုပါ အခြေအနေ နှင့်သက်ဆိုင်သည်များ ကိုဖော်ပြရန်၊ရှေ့ဆက် လုပ်ကိုင်မည့် အခြေအနေပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှု တာဝန်ရှိသူများသည် ဘဏ်၏ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန်တာဝန် ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ်စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိသည် ဆိုရာတွင် မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်း ဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေး ထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှုတစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်းမျိုး မဟုတ်ပါ။ အရေးပါသောမှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့ တစ်ခုခြင်းသို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကို အခြေခံသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာလွှမ်းမိုးမှုများ ရှိလာနိုင်သည်ဆိုပါက အဆိုပါမသမာမှု သို့မဟုတ် မှားယွင်းမှုများ ကိုအရေးပါသောမှားယွင်းဖော်ပြမှုဟုယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ကျွမ်းကျင်သူအကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ သတိသမ္မဇဉ် (Professional Judgment and Professional Skepticism) ဖြင့် ထိန်းသိမ်း ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့် စာရင်းစစ်ဆေးရန် စီစဉ်ထားသောအတိုင်းအတာ၊ စစ်ဆေးမည့် အချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့်အားနည်းမှုများ အပါအဝင်အရေးကြီး သည့်တွေ့ရှိချက်များစသည့် ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အမှီအခိုကင်းမဲ့မှုနှင့် ပတ်သတ်၍သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ကြောင်းအမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့် သက်ဆိုင်သော ဆက်နွယ်မှုများအားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါကမည်သို့ဆောင်ရွက် ထားကြောင်း)ကို အုပ်ချုပ်မှု တာဝန်ရှိသူများသို့ဆက်သွယ် တင်ပြပါသည်။

ထင်မြင်ယူဆချက်ပေးရန် အခြေခံ

ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် Core Banking Software အတွက် ဝန်ဆောင်မှုရယူထားသော ကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်သဖြင့် အနာဂတ်တွင် ဆက်လက်အသုံးမပြုနိုင်သော Intangible asset (Core Banking Software) ၏စာရင်းဖွင့်လက်ကျန်မှာ ကျပ် ၁,၀၉၆,၃၄၉,၉၂၉ ဖြစ်ပါသည်။ Myanmar Accounting Standards (MAS-36) အရ Intangible asset များကို impairment test လုပ်ရန်လိုအပ်ပြီးဖြစ်ပေါ်လာသော impairment loss များကို အရုံးအမြတ်စာရင်းတွင်ချက်ချင်းကျခံရမည်ဟု ပါရှိသော်လည်း ကျပ် ၂၇၄,၀၈၇,၄၉၃ ကိုသာ ယခုဘဏ္ဍာနှစ်တွင် ကျခံထားသဖြင့် ကျန်ရှိသည့် Intangible Assets လက်ကျန်တန်ဖိုး ကျပ် ၈၂၂,၂၆၂,၄၃၆ သည် ယခုဘဏ္ဍာနှစ်၏ အမြတ်ကို များစေပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်


အထက်ဖော်ပြပါခြွင်းချက်ပါသော ကိစ္စရပ်မှအပ ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပါပြဌာန်းချက်များ နှင့်မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံများနှင့်အညီ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ ရှိဘဏ္ဍာရေးအခြေအနေ နှင့်ထိုနေ့ကုန်ဆုံးသော နှစ်အတွက်လုပ်ငန်း ဆောင်ရွက်မှု ရလဒ် များနှင့် ငွေသားစီးဆင်းမှု နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ထင်မြင်ယူဆပါသည်။

ဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင်အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၈၀(က) နှင့် (ခ) ပါ ပြဌာန်းချက်များနှင့်အညီ ကျွန်တော်တို့သည်-

- (က) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- (ခ) ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၅၈ နှင့် ၂၆၄ တို့နှင့်အညီ စာရင်းစာအုပ်များ ကိုထိန်းသိမ်း ထား ရှိကြောင်း အစီရင်ခံပါသည်။

ထို့အပြင်မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မ ၁၉(က)အရယင်းဘဏ္ဍာရေးရှင်းတမ်းများသည် ဘဏ်၏ ဘဏ္ဍာရေးအခြေအနေနှင့်ငွေရေးကြေးရေးဆိုင်ရာများကို လုံလောက်လျော်ကန်စွာဖော်ပြကြောင်း အစီရင်ခံ ပါသည်။



U Sein Win
Certified Public Accountant
C.P.A. Registration No. 495



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက်
FIRST PRIVATE BANK LIMITED

No. 619~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
 PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
 095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
 Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
 fpbbank@myanmar.com.mm

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ

ဒါရိုက်တာအဖွဲ့ဝင်များသည် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်ပတ်လည်အစီရင်ခံစာ နှင့်ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုတင်ပြရန် တာဝန်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပြုစုရေးဆွဲရန်တာဝန်ရှိပါသည်။ ထိုသို့ပြုစုရေးဆွဲရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်းလိုက်နာကျင့်သုံးရပါမည်။

ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းကို ပြုစုရေးဆွဲရာတွင် ဒါရိုက်တာအဖွဲ့ဝင်များသည် သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်းကျင့်သုံးရန် ကျိုးကြောင်းသင့်လျော်မှုရှိပြီး ချင့်ချိန်ရာ ရောက်သောအကဲဖြတ်မှုနှင့် ခန့်မှန်းခြင်းများပြုလုပ်ရန်၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်း လိုက်နာပြီး ဘဏ္ဍာရေးရှင်းတမ်းများကို ဖော်ပြပေးရန်၊ မည်သည့် အရေးပါသောကွဲလွဲဖော်ပြမှုများနှင့် ပတ်သတ်၍ ရှင်းလင်းချက်တို့ကို ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြပေးရန်၊ ဘဏ်အနေနှင့် ရှေ့ဆက်လည်ပတ်မည်ဆိုသည့် ယူဆချက်အရဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကိုရှေ့ဆက် လုပ်ကိုင်မည့်အခြေခံမူဖြင့် ပြုစုရေးဆွဲရန်လိုအပ်ပါသည်။

ဘဏ်၏လုပ်ငန်းလုပ်ဆောင်မှုများကို လုံလောက်စွာနှင့်ရှင်းလင်းဖော်ပြထားပြီး မည်သည့်အချိန် တွင်မဆို ဘဏ် ၏ဘဏ္ဍာရေးအခြေအနေကိုသင့်လျော်မှန်ကန်စွာတင်ပြထားသော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် သင့်လျော် သောစာရင်းမှတ်တမ်းများကိုထိန်းသိမ်းထားရှိရန် ဒါရိုက်တာများတွင်တာဝန်ရှိပါသည်။ ထို့အပြင် ဒါရိုက်တာ များသည် ဘဏ်၏ပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်များကိုလုံခြုံမှုရှိစေရန် တာဝန်ရှိသည့်အလျောက် မသမာမှု သို့မဟုတ် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ပေးရန်နှင့် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် လုံလောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ထားရပါမည်။

လက်ရှိဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီသည် အောက်ပါတို့ကိုသိရှိနားလည် လက်ခံကြပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံနှင့် အညီရေးဆွဲထားသောဘဏ္ဍာရေးရှင်းတမ်းသည် ဘဏ်၏ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဘဏ္ဍာရေး အခြေအနေနှင့် အမြတ် စသည်တို့အားမှန်ကန်မှုနှင့်သင့်တင့်စွာဖော်ပြထားကြောင်း၊ ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည်ပြည့်စုံမှန်ကန်မှုရှိပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ အတည်ပြုထားပြီးဖြစ်ကြောင်း၊

စာရင်းစစ်သို့ သတင်းအချက်အလက်ဖော်ပြချက်များ

နှစ်ပတ်လည်အစီရင်ခံစာ တင်ပြသည့်နေ့တွင် လက်ရှိဒါရိုက်တာတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြုကြပါသည်။

ယခုအချိန်ထိ မိမိတို့သတိပြုမိပြီး စာရင်းစစ်များ သတိမပြုမိသော စာရင်းစစ်ခြင်းနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များမရှိပါကြောင်းနှင့်ဘဏ်၏ဒါရိုက်တာတစ်ဦးချင်း အနေ ဖြင့် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သော မည်သည့်သတင်း အချက်အလက်များ ကိုမဆိုကိုယ်တိုင် သတိပြုမိစေရန်နှင့် ဘဏ်၏စာရင်းစစ်များ သို့လည်း ထိုသတင်း အချက်အလက်များကို သိရှိစေရန် လုပ်ဆောင်ပြီးကြောင်း၊

ဤအတည်ပြုချက်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖြစ်ကြောင်းဖော်ပြပါသည်။

ဆက်လက်လုပ်ကိုင်မည့်အခြေအနေ

ဘဏ်သည် ကြိုတင်သိမြင်နိုင်သော ကာလအထိ လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း၊ ဘဏ်၏ ဒါရိုက်တာများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက် လက်လုပ်ကိုင်မည့် အခြေအနေ ဖြင့် လိုက်နာရေးဆွဲထားပါသည်။

နှစ်ပတ်လည်အစီရင်ခံစာ

၃၀.၉.၂၀၂၀ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စာ အတည်ပြုလက်မှတ်ရေးထိုးထားသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြားသောသတင်းအချက်အလက်များသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြု လက်မှတ်ရေးထိုး ခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား


ဒါရိုက်တာ



ဒါရိုက်တာ

ရန်ကုန်မြို့

၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ (၃)ရက်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
ပစ္စည်းနှင့်ရရှိငွေများ			
ငွေသား၊ဘဏ်လက်ကျန်နှင့်အခြားဘဏ်များရှိငွေလက်ကျန်	၄	၆၆,၇၄၂,၀၂၉,၃၁၄	၅၁,၆၃၉,၁၇၆,၆၂၅
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၅	၁၄၁,၀၇၇,၈၁၂,၂၂၇	၁၇၉,၃၉၇,၇၈၇,၃၄၉
ကြိုတင်ပေးနှင့် အခြားရရှိရှိများ	၇	၇,၄၀၄,၃၅၇,၉၅၃	၆,၈၉၄,၈၅၉,၃၈၃
ကုန်ပစ္စည်းလက်ကျန်		၄၁,၄၇၁,၂၇၁	၃၁,၅၁၁,၃၃၈
ရင်းနှီးမြှုပ်နှံမှုများ	၆	၂၀,၇၀၁,၃၀၀,၀၀၀	၂၄,၇၀၁,၃၀၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၈	၁၀,၆၁၀,၄၁၈,၆၈၂	၁၀,၇၉၂,၁၄၄,၅၅၃
ကြိုတင်ပေးဝင်ငွေခွန်		၇၉၃,၇၄၇,၈၄၈	၁,၁၀၀,၀၀၀,၀၀၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပစ္စည်းနှင့်ရရှိငွေများ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>
ခွင့်ပြုမတည်ရင်းနှီးငွေ		၁၀၀,၀၀၀,၀၀၀,၀၀၀	၁၀၀,၀၀၀,၀၀၀,၀၀၀
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၉	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>
ရှယ်ယာပရီမီယံ		၁၁,၈၄၅,၈၇၈,၅၉၇	၁၁,၈၄၅,၈၇၈,၅၉၇
ရင်းနှီးငွေ နှင့် ရန်ပုံငွေများ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ	၁၀	၁၆,၇၁၂,၂၄၅,၃၄၉	၁၅,၆၉၅,၁၉၈,၄၇၀
ချေးငွေလက်ကျန်၏ ၂% အထွေထွေလျာထားမှု	၁၀	၂,၈၂၁,၅၅၇,၄၉၅	၃,၆၀၈,၄၂၅,၀၃၉
သီးသန့် ငွေရန်ပုံငွေနှင့်အမြတ်လက်ကျန်များ			
အရေးပေါ် ကိစ္စများအတွက်သီးသန့် ရန်ပုံငွေ	၁၀	၁၀၂,၅၆၃,၅၃၈	၁၀၂,၅၆၃,၅၃၈
အခြားရန်ပုံငွေများ	၁၀	၈,၁၁၇,၄၈၅	၈,၁၁၇,၄၈၅
အခွဲအမြတ်မခွဲဝေလက်ကျန်		၃,၉၈၃,၈၅၅,၁၆၅	၆,၅၂၈,၄၈၉,၀၇၆
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေများ		<u>၆၀,၁၉၄,၇၄၇,၆၂၉</u>	<u>၆၂,၅၀၉,၂၀၂,၂၀၅</u>
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၁	၁၈၀,၆၁၀,၅၁၂,၀၉၉	၂၀၅,၅၁၉,၃၅၄,၄၁၈
အခြားပေးရန်တာဝန်များ	၁၂	၅,၄၉၅,၁၆၂,၆၄၂	၄,၉၃၆,၇၀၂,၇၉၁
ငွေပေးအမိန့်လွှာများ		၅၃,၆၆၈,၀၄၆	၄၂,၆၃၅,၀၁၄
ဝင်ငွေခွန်လျာထားချက်		၁,၀၁၇,၀၄၆,၈၇၉	၁,၅၄၈,၉၁၄,၈၂၁
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၇,၁၄၇,၂၇၈,၃၃၂	၉,၅၉၅,၀၁၁,၈၁၉
စုစုပေါင်းပေးရန်တာဝန်များ		<u>၁၉၄,၃၂၃,၆၆၇,၉၉၈</u>	<u>၂၂၁,၆၄၂,၆၁၈,၈၆၃</u>
စုစုပေါင်းရင်းနှီးငွေ၊ရန်ပုံငွေနှင့်ပေးရန်တာဝန်များ		<u>၂၅၄,၅၁၈,၄၁၅,၆၂၇</u>	<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၂၀ ကျပ် 12 months	၂၀၁၉ ကျပ် 12 months
အတိုးရငွေ	၁၃	၁၇,၃၁၄,၉၆၈,၈၈၈	၂၁,၀၂၃,၃၄၇,၈၉၉
အခြားအတိုးဝင်ငွေ			
အခြားဘဏ်များရှိဘဏ်နှံငွေပေါ်မှအတိုးရရှိငွေ		၁၀၂	၄၈,၄၆၃,၂၀၄
အတိုးရငွေတိုက်စာချုပ်မှအတိုးရငွေ		၂,၀၀၄,၈၉၀,၀၅၈	၁,၉၄၇,၅၀၀,၀၀၀
ဗဟိုဘဏ်၏အပ်နှံငွေလေလံမှအတိုးရငွေ		၁၆၄,၁၇၂,၆၈၃	၁၁၂,၁၃၉,၇၂၆
အတိုးစရိတ်	၁၄	(၁၁,၅၇၆,၆၆၉,၁၂၈)	(၁၄,၈၂၁,၀၂၄,၁၀၃)
အသားတင်အတိုးဝင်ငွေ/(အတိုးစရိတ်)		၇,၉၀၇,၃၅၄,၄၃၅	၈,၃၀၂,၄၂၆,၇၂၆
အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ	၁၅	၇၄၅,၄၄၃,၇၂၇	၂,၅၆၆,၁၂၇,၈၇၆
အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်	၁၇	(၃၃၀,၀၉၄,၉၀၃)	(၄၂၄,၄၆၈,၆၃၆)
အသားတင်အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ		၄၁၅,၃၄၈,၈၂၄	၂,၁၄၁,၆၅၉,၂၄၀
ငွေလဲလှယ်မှုမှအမြတ်ရရှိငွေ		၂၂,၆၆၄,၁၉၀	၅၃၈,၇၂၇,၂၆၉
ငွေလဲလှယ်မှုမှအရှုံး		(၈,၃၆၂,၀၂၅)	
လုပ်ဆောင်မှုဝင်ငွေ		၈,၃၃၇,၀၀၅,၄၂၄	၁၀,၉၈၂,၈၁၃,၂၃၅
အခြားဝင်ငွေ		၁၂၈,၀၀၀	၆,၇၉၈,၆၂၄
ဝန်ထမ်းရေးရာစရိတ်များ	၁၆	(၂,၁၀၀,၃၄၉,၅၇၅)	(၂,၀၃၀,၆၈၈,၁၁၅)
စီမံခန့်ခွဲမှုစရိတ်များ	၁၈	(၁,၁၅၁,၅၄၁,၄၅၆)	(၁,၂၁၄,၃၄၉,၆၄၀)
အခွန်မနုတ်မီအမြတ်		၅,၀၈၅,၂၃၄,၃၉၃	၇,၇၄၄,၅၇၄,၁၀၄
(-) ဝင်ငွေခွန်		(၁,၀၁၇,၀၄၆,၈၇၉)	(၁,၅၄၈,၉၁၄,၈၂၁)
အခွန်နုတ်ပြီး အသားတင်အမြတ်		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃
အခြားဝင်ငွေအလုံးစုံ		-	-
စုစုပေါင်းဝင်ငွေအလုံးစုံ		၄,၀၆၈,၁၈၇,၅၁၄	၆,၁၉၅,၆၅၉,၂၈၃

အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။
ဒါရိုက်တာများ၏အတည်ပြုချက်

၁,၆၄၆

၂,၅၀၆

အမှုဆောင်အရာရှိချုပ်

ဘဏ္ဍာရေးအရာရှိချုပ်

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ	ရှယ်ယာပရိသိသ်	ဥပဒေပြဌာန်း အထွေထွေ သီးသန့်ငွေ	အထွေထွေ လျာထားငွေ (စေ့စေ့)	အခြား ရန်ပုံငွေ	အစုရှယ် ကိစ္စများအတွက် သီးသန့်ရန်ပုံငွေ	အမြတ်ပစ္စည်း လက်ကျန်	စုစုပေါင်း
၃၀.၉.၂၀၁၈နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၁,၆၉၇,၉၉၀	၁,၈၈၁,၇၄၄,၆၁၄	၅၆,၃၁၂,၆၇၇,၃၇၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိငွေ							
သီးသန့်ငွေများလျာထားခြင်း					၈၆၅,၅၄၈	-	၁,၅၇၉,၇၈၀,၃၆၉
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း						-	-
စာရင်းညှိနှိုင်းချက်များ						-	-
နှစ်အတွင်းအမြတ်လက်ကျန်			၁,၅၇၈,၉၁၄,၈၂၀			၄,၆၄၆,၇၄၄,၄၆၂	၄,၆၄၆,၇၄၄,၄၆၂
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၆,၅၂၈,၄၈၉,၀၇၆	၆၂,၅၇၉,၂၀၂,၂၀၅
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိသိသ်ကြေးရရှိငွေ							
သီးသန့်ငွေများလျာထားခြင်း							
အမြတ်ပစ္စည်းပမီစာရင်းသို့ ပြောင်းရွှေ့ခြင်း							
ပေးရန်ရှိအမြတ်ဝေစာရင်းသို့ ပြောင်းရွှေ့ခြင်း							
စာရင်းညှိနှိုင်းချက်များ							
နှစ်အတွင်းအမြတ်လက်ကျန်			၁,၀၁၇,၀၄၆,၈၇၉	(၇၈၆,၈၆၇,၅၄၄)		(၁,၀၁၇,၀၄၆,၈၇၉)	(၆,၁၈၀,၁၃၂,၅၀၀)
၃၀.၉.၂၀၁၉နေ့ရှိလက်ကျန်များ	၂၄,၇၂၀,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၃,၆၀၈,၄၂၅,၀၃၉	၈,၁၁၇,၄၈၅	၁၀၂,၅၆၃,၅၃၈	၃,၉၈၃,၈၅၅,၁၆၅	၆၀,၁၉၄,၇၄၇,၆၂၉

*Bonus and reward paid after

allocation of dividend

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်တမ်းထုတ်ပြန်ခြင်း

ဒါရိုက်တာများ၏ အတည်ပြုချက်



ဒါရိုက်တာ/ဥက္ကဋ္ဌ



ဒါရိုက်တာ



ဒါရိုက်တာ



အမှုဆောင်အရာရှိချုပ်



ဘဏ္ဍာရေးအရာရှိချုပ်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၂၀ခုနှစ်စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၂၀ 12 months ကျပ် (ထောင်ပေါင်း)	၂၀၁၉ 12 months ကျပ် (ထောင်ပေါင်း)
(က) လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အတိုးရငွေနှင့်အခြားလုပ်ဆောင်မှုရငွေ	၂၁,၃၈၄,၉၂၂	၂၅,၇၆၈,၀၁၀
အတိုးစရိတ်ပေးငွေ	(၁၂,၁၄၈,၃၉၅)	(၁၅,၈၀၀,၈၁၆)
ဝန်ထမ်းရေးရာနှင့်စီမံအုပ်ချုပ်မှုစရိတ်	(၃,၂၃၇,၅၃၉)	(၃,၀၆၇,၅၉၁)
	<u>၅,၉၉၈,၉၈၈</u>	<u>၆,၈၉၉,၆၀၃</u>
လုပ်ငန်းဆောင်ရွက်မှုရပိုင်ခွင့်များပြောင်းလဲမှု		
ချေးငွေနှင့်စာရင်းပိုထုတ်ငွေလျော့သွားခြင်းနှင့်(တိုးလာခြင်း)	၃၈,၃၁၉,၉၇၅	၁,၀၂၃,၄၆၅
အခြားရပိုင်ခွင့်များလျော့သွားခြင်းနှင့်(တိုးလာခြင်း)	(၁,၆၅၂,၂၄၉)	(၄၄၃,၀၆၇)
လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှုများ		
အပ်နှံငွေများ (လျော့သွားခြင်း) နှင့် တိုးလာခြင်း	(၂၄,၉၀၈,၈၄၂)	၁,၃၉၆,၃၈၂
အခြားပေးရန်တာဝန်များ(လျော့သွားခြင်း)နှင့်တိုးလာခြင်း	၁,၁၆၉,၀၆၆	(၁,၉၃၂,၂၂၃)
ဝင်ငွေခွန်မနက်မီလုပ်ငန်းဆောင်ရွက်ချက်များအရ		
အသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	၁၈,၉၂၆,၉၃၈	၆,၉၄၄,၁၆၀
ဝင်ငွေခွန်ပေးချေငွေ	(၁,၂၄၂,၆၆၃)	(၁,၁၁၉,၆၃၂)
လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၁၇,၆၈၄,၂၇၅</u>	<u>၅,၈၂၄,၅၂၈</u>
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်မှုများအရငွေသားစီးဆင်းမှု		
အတိုးရငွေတိုက်စာချုပ်များဝယ်ယူမှု(-)/ချေးနှုတ်မှု(+)		
ဗဟိုဘဏ်(Deposit Auction)ထည့်ဝင်ခြင်း	၄,၀၀၀,၀၀၀	၇,၀၀၁,၀၀၀
ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၄၃၆,၄၂၁)	(၆၃၈,၀၈၃)
ပုံသေပိုင်ပစ္စည်းရောင်းချငွေ	၁၂၀	၁၀,၁၂၀
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၃,၅၆၃,၆၉၉</u>	<u>၆,၃၇၃,၀၃၇</u>
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	(၆,၁၄၅,၁၂၂)	(၇,၆၇၁)
ရှယ်ယာဆုကြေးထုတ်ပေးငွေ	-	-
ချေးငွေရယူခြင်း(+) နှင့် ပြန်ဆပ်ခြင်း(-)	-	-
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ	<u>(၆,၁၄၅,၁၂၂)</u>	<u>(၇,၆၇၁)</u>
အသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	၁၅,၁၀၂,၈၅၂	၁၂,၁၈၉,၈၉၄
ငွေသားဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန်		
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ - ၁ရက်)	၅၁,၆၃၉,၁၇၇	၃၉,၄၄၉,၂၈၃
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန်(စက်တင်ဘာလ - ၃၀ရက်)	<u>၆၆,၇၄၂,၀၂၉</u>	<u>၅၁,၆၃၉,၁၇၇</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက် မှတ်စုကိုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်


အမှုဆောင်အရာရှိချုပ်


ဘဏ္ဍာရေးအရာရှိချုပ်


ဒါရိုက်တာ/ဥက္ကဋ္ဌ


ဒါရိုက်တာ


ဒါရိုက်တာ

၁။ အထွေထွေ

ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတည်ရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောလိပ်စာမှာ အမှတ်(၆၁၉/၆၂၁) ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့် ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့ဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)ကိုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ဖြင့် ၁၉၉၁ခုနှစ်၊စက်တင်ဘာလ(၉)ရက်နေ့တွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်အားဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုင်စင်အမှတ်မပဘ/ပီ၁/(၅)၁၉၉၂ကို ထုတ်ပေးခဲ့ပါသည်။ ဘဏ်၏ရည်ရွယ်ချက်များမှာ ပြည်တွင်း ငွေလွှဲ လုပ်ငန်းများနှင့်အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။ ဘဏ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ကုမ္ပဏီ တစ်ခု အဖြစ် (YSX Code 00004) အောင်မြင်စွာ စာရင်းဝင်ခဲ့ပါသည်။ ဘဏ်သည်၂၀၁၇ခုနှစ်ဇွန်လ(၁)ရက်နေ့တွင် မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်းပြီး မိုဘိုင်းဘဏ်လုပ်ငန်း ပိုမိုကျယ်ပြန့်စေရန်အတွက် (my kyat) ဖြင့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပြုလုပ်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

၂။ အရေးပါသောစာရင်းပိုင်းဆိုင်ရာပေါ်လစီအကျဉ်းချုပ်

(က) စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်

စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်မှာ ၁.၁၀.၂၀၁၉ မှ ၃၀.၉.၂၀၂၀ နေ့အထိ မြန်မာနိုင်ငံဝင်ငွေခွန်ဥပဒေတွင် ပြဌာန်းထား သော အခြေခံဘဏ္ဍာရေးနှစ်နှင့်အညီရေးဆွဲထားပါသည်။

(ခ) စာရင်းဖွင့်လက်ကျန်များ

၁.၁၀.၂၀၁၉နေ့ရှိ စာရင်းဖွင့်လက်ကျန်များမှာဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ဦးစိန်ဝင်းနှင့်အဖွဲ့လီမိတက် (လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ) မှ စစ်ဆေးထားသော စာရင်းပိတ်လက်ကျန်များအား ယူဆောင်လာခြင်းဖြစ်ပါသည်။

(ဂ) စာရင်းပိုင်းဆိုင်ရာအခြေခံမူ

ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများကိုပြီးခဲ့သောဖြစ်ရပ်များရှိတန်ဖိုးအပေါ်တွင်အခြေခံ၍မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီရေးဆွဲထားပါသည်။

(ဃ) နိုင်ငံခြားငွေကြေးအားပြောင်းလဲသတ်မှတ်ခြင်း

(၁) လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့်စာရင်းတင်ဖော်ပြသည့်ငွေကြေး (Functional & presentation currency)

ဘဏ်မှလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသောစီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေးဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေး (Functioncurrency) ဟုသတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို (Prentation currency)ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

(၂)လုပ်ငန်းဆောင်ရွက်ချက်နှင့်စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သောလုပ်ငန်းဆောင်ရွက်ချက်များကိုလုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့တွင်ရှိသောငွေလဲနှုန်းဖြင့်လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ်သို့ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့်ဖော်ပြသောငွေကြေးနှင့်ဆိုင်သည့်ပိုင်ဆိုင်ပစ္စည်းနှင့်ပေးရန်တာဝန်များကိုဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရှိငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့်၎င်းနိုင်ငံခြားငွေကြေးများကို စာရင်းရှင်းလင်းရာမှဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်/အရှုံးများကို ပင်ငွေရှင်းတမ်းတွင်စာရင်းရေးသွင်းထားပါသည်။

(င)အတိုးဝင်ငွေနှင့်ကုန်ကျစရိတ်များ

အတိုးပင်ငွေနှင့် စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်သည့်အတိုးနှုန်း(effective interest method)ကိုအသုံးပြု၍အရစ်ကျတန်ဖိုးဖြင့်တိုင်းတာပြီးပင်ငွေရှင်းတမ်းတွင်ရေးသွင်းထားပါသည်။

(စ)ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခ

ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခများကိုဆောင်ရွက်ပေးခဲ့သောလုပ်ငန်းများအပေါ်အခြေပြု၍စာရင်းတင်သောအခြေခံမူ(accrual basis)အဖြစ်စာရင်းသွင်းထားပါသည်။

(ဆ)ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှစုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ဖော်ပြထားပါသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်း အသေးစိတ် ကိုအောက်တွင်ဖော်ပြထားပါသည်။

အဆောက်အဦများ	၁.၂၅%
သယ်ယူပို့ဆောင်ရေးယာဉ်များ	၁၂.၅ %
ရုံးသုံးစက်နှင့်စက်ပစ္စည်းများ	၆.၂၅-၁၀ %
ရုံးသုံးပရိဘောဂများ	၅-၆.၂၅%
ကွန်ပျူတာ	၂၀ %

အနာဂတ်တွင် ထိုပုံသေပိုင်ပစ္စည်း၏ စီးပွားရေးအကျိုးအမြတ်သည် ဘဏ်သို့စီးဆင်းမည့်အခြေအနေတွင်ရှိပြီး ၎င်း၏တန်ဖိုးကိုယုံကြည်စိတ်ချစွာတိုင်းတာနိုင်သည့်အခြေအနေရှိမှသာလျှင်နောက်ဆက်တွဲကုန်ကျစရိတ်များကိုပုံသေပိုင်ပစ္စည်း၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုး(သို့မဟုတ်)သီးခြားပိုင်ဆိုင်ပစ္စည်းအဖြစ်လျော်ကန်သင့်မြတ်စွာစာရင်းရေးသွင်းထားပါသည်။ အခြားပြင်ဆင်ထိန်းသိမ်းစရိတ်အားလုံးကို ကျခံသုံးစွဲသည့်ကာလအတွင်းပင်ငွေရှင်းတမ်းသို့မဟုတ်အသုံးစရိတ်အဖြစ်စာရင်းရေးသွင်းပါသည်။ ပုံသေပိုင်ပစ္စည်းများကိုတန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိအခါအားလျော်စွာလေ့လာဆန်းစစ်ပါသည်။ ဆက်လက်သယ်ဆောင်သောတန်ဖိုးသည်အမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက်များနေပါကအမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထိရောက်အောင်တန်ဖိုးကိုချက်ချင်းလျော့ချပါသည်။ ပုံသေပိုင်ပစ္စည်းရောင်းချရာမှပေါ်ပေါက်လာသောအရှုံးအမြတ်ကို၎င်းတို့၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုးအားရည်ညွှန်း၍သတ်မှတ်ထားပြီးလုပ်ငန်းလုပ်ဆောင်မှုအမြတ်သတ်မှတ်ရာတွင်ထည့်သွင်းစဉ်းစားပါသည်။ ပြုပြင်ခြင်းနှင့်အသစ်လဲလှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့်အချိန်တွင်ပင်ငွေစာရင်းတွင် ရေးသွင်း ထားပါသည်။

(ဇ) ငွေနှင့်ငွေသားညီမျှခြင်းများ

ငွေနှင့်ငွေသားညီမျှခြင်းများတွင်လက်ဝယ်ရှိငွေသားလက်ကျန်၊ ဗဟိုဘဏ်ရှိငွေလက်ကျန်နှင့်အခြားဘဏ်များရှိ ငွေလက်ကျန်များ ပါဝင်ပါသည်။

(ဈ) လျာထားခြင်း

ပေးရန်တာဝန်စာရင်းရှင်းရန်အတွက်အရင်းအနှီးများစီးထွက်ရန်အလားအလာနှင့်၎င်း၏တန်ဖိုးကို ယုံကြည် စိတ်ချစွာ တိုင်းတာနိုင်သည့် အခြေအနေရှိပြီး ပြီးခဲ့သောကိစ္စရပ်များကြောင့် လက်ရှိဥပဒေအရ (သို့မဟုတ်) ဘဏ်၏ လုပ်ဆောင်ချက်အရ ဖြစ်ပေါ်လာသော ပေးရန်တာဝန်များ ရှိလာသောအခါ လျာထားငွေများကိုစာရင်းသွင်းပါသည်။

(ည) ဝင်ငွေခွန်

လုပ်ငန်းလုပ်ဆောင်မှု မြတ်စွန်းငွေအပေါ် ပေးရန်ရှိသော ဝင်ငွေခွန်ကို ပြဌာန်းထားသော ဥပဒေအရ အမြတ်ငွေ ပေါ်ပေါက်သောကာလတွင် အသုံးစရိတ်အဖြစ် စာရင်းသွင်းပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၇၆/၂၀၁၇)အရအခွန်ပေးဆောင်ရာ တွင် ကုမ္ပဏီအမြတ်၏ ၂၀% ဖြင့်သာပေးဆောင်ရန် အခွန်ခံစားခွင့်ရရှိထားပါသည်။

(ဋ) ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

ဘဏ်အနေဖြင့်ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကိုစာရင်းရေးသွင်းရာတွင်ဝယ်ယူရောင်း ချသည့်နေ့တွင်စတင်စာရင်းရေးသွင်းပါသည်။(ဥပမာ - အရောင်းအဝယ်ဖြစ်ထွန်းသောနေ့၊ ဘဏ်အနေဖြင့်ဝယ်ယူ ရောင်းချရန်အတွက်ကတိပြုထားသည့်နေ့) ဘဏ်သည် ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များအားဘဏ်အနေဖြင့် စွန့်စားရမှုနှင့်ပြန်ရချက် (risk and reward) အားလက်ခံရယူသည်အချိန်မှစ၍ဘဏ္ဍာရေးရှင်းတမ်းတွင်စာရင်းရေး သွင်းပြီး ရပိုင်ခွင့်များကို ဘဏ်အနေဖြင့်မရရှိနိုင်သောအခြေအနေ၊ ငွေသားစီးဆင်းမှုမရှိနိုင်သော အခြေအနေများ တွင် ၎င်းကိုဘဏ္ဍာရေးရှင်းတမ်းများမှ စာရင်းဖယ်ထုတ်ပါသည်။ ထိုနည်းတူ၎င်း၏ငွေရေးကြေးရေးဆိုင်ရာ ပေးရန် တာဝန်များကိုလည်းပေးရန်တာဝန်ကုန်ဆုံးသည့်အခြေအနေတွင်စာရင်းဖယ်ထုတ်ပါသည်။

တိုင်းတာချက်များ

ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များအားကနဦးတိုင်းတာရာတွင်ဈေးကွက်တွင်ဖြစ်ပေါ်နေသော သင့်တင့်လျောက်ပတ်သည့်တန်ဖိုးဖြင့် တိုင်းတာပါသည်။ နောက်ဆက်တွဲတိုင်းတာချက်များမှာ အောက်ဖော်ပြပါ ငွေရေးကြေးရေးဆိုင်ရာ တိုင်းတာချက်အမျိုးအစားများအပေါ် အခြေခံ၍တိုင်းတာပါသည်။ အချို့မှာမူရင်းတန်ဖိုးအား တန်ဖိုးလျော့၍လည်းကောင်း၊ အချို့မှာဈေးကွက်အတွင်းရှိ သင့်တင့်လျောက်ပတ်သော ဈေးအားတွက်ချက်၍ လည်းကောင်း ဖော်ပြပါသည်။

အမျိုးအစားများ

(က) ဈေးငွေနှင့်ရရန်ရှိသူများ

ဈေးငွေနှင့်ရရန်ရှိသူများမှာ Non-derivative ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များဖြစ်ပြီး ဈေးကွက်တွင် ဖော်ပြခြင်း မရှိဘဲ သဘောတူညီချက်တစ်ခုဖြင့် သတ်မှတ်ထားသောငွေပေးချေမှုများ ဖြစ်ပါသည်။

(ခ) သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ non-derivative ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များဖြစ်ပြီး သတ်မှတ်ထားသော ငွေပေးချေမှုများဖြင့်တိုင်းတာ၍ ဘဏ်၏စီမံအုပ်ချုပ်မှုအဖွဲ့မှ သက်တမ်းစေ့ ကိုင်ဆောင်ရန် ရည်ရွယ်ပြီး ကိုင်ဆောင်ထားသောရပိုင်ခွင့်များ ဖြစ်ပါသည်။

(ဂ) ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ ၎င်းအမျိုးအစားတွင်ပါဝင်သောသို့မဟုတ် အခြား ဖော်ပြပါအမျိုးအစားများတွင် မပါဝင်သောရပိုင်ခွင့်ကြောင့် ဖြစ်ပေါ်လာသည့် အရှုံးအမြတ် အား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏အရှုံးအမြတ်စာရင်းတွင် ထုခွဲရောင်းချခြင်းအနေဖြင့် စာရင်းရေးသွင်းခြင်း ဖြစ်ပါသည်။

၃။ Financial Risk Management

ဘဏ်၏ Financial Riskများကိုစီမံခန့်ခွဲနေစဉ်အတွင်းဘဏ်၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အတွက် လုံလောက်သော ငွေကြေး ဆိုင်ရာအရင်းအမြစ်များရရှိနိုင်မှုကိုသေချာစေရန် ဘဏ်၏ Financial Risk စီမံခန့်ခွဲသည့် မူဝါဒအရ ကြိုးပမ်းသည်။ ဘဏ်မှရင်ဆိုင်နေရသော အဓိက Financial risk area နှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် သက်ဆိုင်သော မူဝါဒမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) Foreign exchange risk

နိုင်ငံခြားငွေဖြင့် သတ်မှတ်ဖော်ပြထားသည့် ရပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များနှင့် ပတ်သက်၍ ထူးခြား အရေးပါသောလုပ်ဆောင်ချက်များ ဘဏ်တွင်မရှိပါ။ ထို့ကြောင့် နိုင်ငံခြားငွေကြေးနှင့်သက်ဆိုင်သည့် ဘေးအန္တရာယ် များဘဏ်တွင် ထိတွေ့မှုမရှိပါ။

၃၀.၉.၂၀၂၀ နေ့ရှိ ထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန်အခြေအနေများအား ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် FEMD-၂/၂၀၁၃-၁၄ ပါ အတိုင်းအောက်တွင်ဖော်ပြထားပါသည်။

၃၀.၉.၂၀၂၀ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၁၁,၄၁၂.၂၄	၁,၁၇၄.၉၇	၁၉၀.၀၀	-	၁၂,၇၇၇.၂၁
ပေးရန်တာဝန်များ	၄,၀၁၂.၂၁	၁,၃၃၃.၁၀	၀.၅၄	-	၅,၃၄၅.၈၄
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၇,၄၀၀.၀၃	(၁၅၈.၁၂)	၁၈၉.၄၆	-	၇,၄၃၁.၃၇
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေ အနေ	၁၂.၉၂%	-၀.၂၈%	၀.၃၃%	-	၁၂.၉၈%

၃၀.၉.၂၀၁၉ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၁၆,၄၃၄.၆၀	၁၆၉၆,၄၄	၂၂၀.၆၄	-	၁၈,၃၅၁.၆၈
ပေးရန်တာဝန်များ	၁၃,၇၅၂.၄၁	၇၈၁.၅၂	၀.၆၂	-	၁၄,၅၃၄.၅၄
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၂,၆၈၂.၂၀	၉၁၄.၉၂	၂၂၀.၀၂	-	၃,၈၁၇.၁၄
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၄.၅၆%	၁.၅၆%	၀.၃၇%	-	၆.၄၉%

(ခ) Interest rate risk

ဘဏ်သည် အတိုးဝင်ငွေနှင့်စရိတ်ကို ထိခိုက်သော အချိန်ပိုင်းအပ်ငွေနှင့်ချေးငွေများအပေါ် အတိုးနှုန်းပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရတတ်ပါသည်။

(ဂ) Credit risk

စာရင်းရေးသွင်းထားသောငွေကြေးနှင့်သက်ဆိုင်သည့်ရပိုင်ခွင့်များနှင့်ဆက်နွယ်လျက်ရှိသောအများဆုံး credit risk မှာလက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ဆက်လက်သယ်ဆောင်သော တန်ဖိုးဖြစ်ပါသည်။ သို့ရာတွင် ၎င်းဆုံးရှုံးမှုများကို လျော့နည်းစေရန် မူဝါဒများကို ဘဏ်မှ ချမှတ်ထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၁၇/၂၀၁၇

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံပြည့်သောချေးငွေ	ရက် ၃၀ အထိ	၀%
စောင့်ကြည့်ရန်လိုသောချေးငွေ	၃၁ရက် မှ ရက်၆၀ အထိ	၅%
စံမပြည့်သောချေးငွေ	၆၁ ရက်မှ ရက် ၉၀ အထိ	၂၅%
ရရန်မသေချာသောချေးငွေ	၉၁ ရက်မှ ရက် ၁၈၀ အထိ	၅၀%
ရလမ်းမရှိသောချေးငွေ	ရက်ပေါင်း ၁၈၀နောက်ပိုင်း	၁၀၀%

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၆/၁၉၉၅

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံမပြည့်သောချေးငွေ	၆ လမှ ၁၂လ အထိ	၀%
ရရန်မသေချာသောချေးငွေ	၁၂လ မှ ၂၄ လအထိ	၅၀%
ရလမ်းမရှိသောချေးငွေ	လပေါင်း ၂၄ နောက်ပိုင်း	၁၀၀%

၃၀.၉.၂၀၁၉ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသော ချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၂,၀၆၀.၀၀	၅၁.၆၃	၉,၅၂၃.၀၀
ရလမ်းမရှိသောချေးငွေ	၆,၅၄၇.၁၁	၁,၉၇၇.၆၈	၁၃,၀၆၉.၀၀
	<u>၈,၀၆၇.၁၁</u>	<u>၂,၀၂၉.၃၁</u>	<u>၂၂,၅၉၂.၀၀</u>

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၁၀,၆၃၆.၄၂ / ၁၇၉,၃၉၇.၇၉ = ၅.၉၃ \%$$

၃၀.၉.၂၀၂၀ ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသော ချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေ များ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၁၈၀.၀၀	၇.၁	၁၃,၀၅၂.၀၀
ရလမ်းမရှိသောချေးငွေ	၁၁,၁၄၃.၂၂	၃,၂၉၀.၂၅	၁၇,၁၁၄.၀၀
	<u>၁၁,၃၂၃.၂၂</u>	<u>၃,၂၉၇.၃၅</u>	<u>၃၀,၁၆၆.၀၀</u>

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၂၀ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၁၁,၃၂၃.၂၂ / ၁၄၁,၀၇၇.၈၁ = ၈.၀၃ \%$$

ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ

ဘဏ်၏စီမံအုပ်ချုပ်သူများသည်ဘဏ်၏ဆုံးရှုံးနိုင်ခြေအလားအလာရှိသောချေးငွေများအားအကဲဖြတ်ခြင်းနှင့်ချေးငွေဆုံးရှုံးမှုများအားလုံလောက်သော လျာထားမှုပြုလုပ်ရန်အတွက် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာပါအတိုင်း အနည်းဆုံးထားရှိရမည် လိုအပ်ချက်များအတိုင်း စိစစ်ဆောင်ရွက်သည်။ ယခု၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ဆုံးရှုံးရန် အလားအလာရှိသောချေးငွေများ၏ အာမခံတန်ဖိုးများမှာ ရရန်ရှိအရင်းနှင့်အတိုးစုစုပေါင်းကို ကာမိသဖြင့် ယိုယွင်းဆုံးရှုံးမှု (impairment loss) သီးသန့်ထပ်မံလျာထားခြင်းများမရှိပါ။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲစာရင်းများ

(ဃ) Liquidity and cash flow risk

ဘဏ်၏ ငွေလက်ကျန်ပမာဏကို ငွေသားစီးဆင်းမှုချောမွေ့စေရန်နှင့် ငွေကြေးလွယ်ကူမှုရှိစေရန် ဒါရိုက်တာအဖွဲ့မှ လုံလောက်သည်ဟု ယူဆသော ပမာဏအတိုင်း စောင့်ကြည့်ထိန်းသိမ်းထားရှိပါသည်။

ဘဏ်၏ ၃၀.၉.၂၀၂၀နေ့ရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၄၅.၀၇% ဖြစ်ပြီး၊ ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၇ တွင် သတ်မှတ်ထားသော ၂၀%ထက်ကျော်လွန်ပါသည်။

(င) Market risk

ဘဏ်သည်မည်သည့် Market risk နှင့်မျှထိတွေ့ရင်ဆိုင်နေရခြင်းမရှိပါ။

(စ) Compliance risk

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သောဥပဒေနှင့်နည်းဥပဒေသို့မဟုတ်ကိုဥပဒေများကိုလိုက်နာရန်ပျက်ကွက်မှုသို့မဟုတ် မလိုက်နာမှုcompliance risk များဖြစ်ပေါ်မှုမရှိပါ။

(ဆ) Operational risk

လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ရှိရင်းခွဲဖြစ်သော Operational risk သည် ၎င်းတို့ကို အထောက်အပံ့ပြုသည့်လုပ်ငန်းလုပ်ဆောင်မှုစနစ်များ၊ ဌာနအတွင်းကြီးကြပ်ကွပ်ကဲမှုများ ပျက်ယွင်းခြင်းမှ ဖြစ်ပေါ်လာသော လုပ်ငန်းစွမ်းဆောင်ရည်မပြည့်ဝမှု၊ ငွေကြေးဆိုင်ရာဆုံးရှုံးမှုအတွက် အလားအလာဖြစ်ပါသည်။ Operational risk management ၏ရည်မှန်းချက်မှာ ဘဏ်၏လက်ခံနိုင်သော risk အကန့်အသတ်ဘောင်အတွင်းမှ ကုန်ကျစရိတ်နှင့်riskကို မျှတစေရန် နှင့် ကြီးမားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုတွင် လိုအပ်သောအမြော်အမြင်ရှိသည့် စီမံအုပ်ချုပ်မှုစနစ်နှင့် တသမတ်တည်း ရှိစေရန်ဖြစ်ပါသည်။ ၎င်းriskများကို မည်သည့်အခါမှ အပြည့်အဝဖယ်ရှားနိုင်မည် မဟုတ်ကြောင်းနှင့် ၎င်းriskများကို လျော့ချရာတွင် ထိန်းချုပ်မှုစရိတ်များသည် ရရှိမည့်အကျိုးအမြတ်ထက်များနိုင်သည်ကိုအသိအမှတ်ပြုထားပါသည်။ ထို့အတွက်ကြောင့် risk management နှင့် risk များကိုလျော့ချရာတွင် လုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို စီမံခန့်ခွဲခြင်းစသည့်ကိစ္စရပ်များတွင် ဘဏ်မှဆက်လက် ရင်းနှီးမြှုပ်နှံထားပါသည်။ ဘဏ်၏ risk နည်းဗျူဟာများ အကောင်အထည်ဖော်မှုကို အားဖြည့်ရာတွင် risk issue များအပေါ်တွင်သီးခြားလွတ်လပ်သောစစ်ဆေးမှုများကို ဌာနတွင်းစာရင်းစစ်မှ တာဝန်ယူ ဆောင်ရွက်ရပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲစာရင်းများ

(ဇ) Legal risk

Legal risk မှာ ဘဏ်၏စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များမှ မရည်ရွယ်ဘဲသို့မဟုတ် မမျှော်လင့်ဘဲဖြစ်ပေါ်လာသော ဥပဒေဆိုင်ရာအကျိုးဆက်များဖြစ်ပါသည်။ ၎င်းတို့ထဲတွင်အောက်ပါအကြောင်းများမှဖြစ်ပေါ်လာသော riskများပါဝင်သည်။

- (၁) စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာမှတ်တမ်းမတင်ခြင်း၊ အခြားအဖွဲ့အစည်းအာဏာပေးအပ်ခြင်းခံရသူ၏ စွမ်းဆောင်ရည်မပြည့်ဝခြင်းနှင့်အခြားအဖွဲ့မှလူမွဲခံရမှုတွင်စာချုပ်၏တရားဝင်မှုသို့မဟုတ်ခိုင်မာမှုမသေချာခြင်း၊
- (၂) ဥပဒေသို့မဟုတ်နည်းဥပဒေများကိုချိုးဖောက်ခြင်းသို့မဟုတ်ချိုးဖောက်ရန်အလားအလာရှိခြင်း (ဘဏ်တစ်ခုကိုခွင့်မပြုထားသောလုပ်ငန်းနှင့် တရားမမှု သို့မဟုတ် ရာဇဝတ်မှုဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်တစ်ရပ်ကျခံခြင်းအပါအဝင်)
- (၃) ဘဏ်ပိုင်ပစ္စည်း ထိန်းသိမ်းကာကွယ်ရန်ပျက်ကွက်ခြင်းနှင့်
- (၄) ပြည်သူများ၏တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ခြင်း (တရားစွဲဆိုမှုသို့မဟုတ်အခြားအငြင်းပွားဖွယ်ရာများအဖြစ်သို့ ဦးတည်နေသောလုပ်ဆောင်ချက်များနှင့်အခြားဖြစ်ရပ်များအပါအဝင်) ဘဏ်မှခန့်အပ်ထားသောဥပဒေအကြံပေးများ၏ ထိရောက်သောအသုံးချနိုင်စွမ်းမှတစ်ဆင့် legal risk များကိုဖော်ထုတ်၍စီမံခန့်ခွဲပါသည်။

(ဈ) Tax risk

Tax riskသည်အခွန်ဥပဒေသို့မဟုတ်နှုန်းထားအဓိပ္ပာယ်ဖွင့်ဆိုရာတွင်မှားယွင်းခြင်းသို့မဟုတ်ပြောင်းလဲခြင်းနှင့်ဆက်နွှယ်နေသောဆုံးရှုံးမှုသို့မဟုတ်တိုးမြှင့်လာသောကုန်ကျစရိတ်ဖြစ်ပါသည်။

၄။ ငွေသား၊ဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန်	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
လက်ဝယ်ရှိငွေလက်ကျန်	၂၆,၄၅၄,၀၂၅,၅၇၁	၁၉,၅၂၄,၄၅၄,၄၅၅
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ ငွေလက်ကျန်	၂၇,၈၅၅,၂၁၃,၂၂၅	၁၀,၇၇၇,၅၉၆,၉၁၂
အခြားဘဏ်များရှိ ငွေလက်ကျန်	၁၂,၄၃၂,၇၉၀,၅၁၈	၂၁,၃၃၇,၁၂၅,၂၅၈
	<u>၆၆,၇၄၂,၀၂၉,၃၁၄</u>	<u>၅၁,၆၃၉,၁၇၆,၆၂၅</u>

၅။ ချေးငွေနှင့် ရရန်ရှိသူများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ချေးငွေ	၁၁၅,၅၂၉,၅၃၁,၂၄၈	၁၅၅,၅၁၅,၄၉၄,၅၈၂
စာရင်းပိုထုတ်ချေးငွေ	၁၅,၅၉၉,၅၇၂,၆၇၉	၁၈,၀၅၄,၇၉၂,၇၆၇
ကာလသတ်မှတ်ချက် ချေးငွေ	၅၀၀,၀၀၀,၀၀၀	-
SME TSL ချေးငွေ	၉,၄၄၈,၇၀၈,၃၀၀	၅,၈၂၇,၅၀၀,၀၀၀
	<u>၁၄၀,၀၇၇,၈၁၂,၂၂၇</u>	<u>၁၇၉,၃၉၇,၇၈၇,၃၄၉</u>

၃၀.၉.၂၀၂၀ နှစ်ရှိ ချေးငွေနှင့် ရရန်ရှိစာရင်းများတွင် ဘဏ်နှင့် ဆက်သွယ်နေသူများအား ထုတ်ချေးထားသော ချေးငွေမှာ ကျပ်သန်းပေါင်း ၁,၇၅၅ ရှိ၍ စာရင်းပိုထုတ်ချေးငွေ ကျပ်သန်း ပေါင်း၁၅၅ ရှိပါသည်။

၆။ ရင်းနှီးမြှုပ်နှံမှုများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
Held to maturity		
အစိုးရငွေတိုက်စာချုပ်များအပေါ် ရင်းနှီးမြှုပ်နှံမှု	၂၀,၅၀၀,၀၀၀,၀၀၀	၂၀,၅၀၀,၀၀၀,၀၀၀
CBM Deposit Auction တွင်ရင်းနှီးမြှုပ်နှံခြင်း	-	၄,၀၀၀,၀၀၀,၀၀၀
ရောင်းရန်ကိုင်ဆောင်ထားသော ပိုင်ဆိုင်ပစ္စည်းများ		
Credit Bureau Fund တွင်ရင်းနှီးမြှုပ်နှံခြင်း	၁,၃၀၀,၀၀၀	၁,၃၀၀,၀၀၀
Myanmar Payment Union တွင်ရင်းနှီးမြှုပ်နှံခြင်း	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
အခြားရင်းနှီးမြှုပ်နှံမှု		
မြိတ်မြို့ရှိလျှပ်စစ်အကူမီးစက်တွင်ရင်းနှီးမြှုပ်နှံခြင်း		
	<u>၂၀,၇၀၀,၃၀၀,၀၀၀</u>	<u>၂၄,၇၀၀,၃၀၀,၀၀၀</u>

ရောင်းရန်ကိုင်ဆောင်ထားသော ငွေရေးကြေးရေးဆိုင်ရာရရှိခွင့်များမှာ ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး မူရင်းတန်ဖိုးမှ တန်ဖိုးလျော့ ကျဆင်းနေမှုများ ဖယ်ထုတ်၍ တွက်ချက်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ဈေးကွက်တွင် သင့်လျော်မှန်ကန်သည့် ခန့်မှန်းချက်တန်ဖိုးအား မရရှိပါ။ ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉နှင့် ၂၀၁၉-၂၀၂၀နှစ်များ အတွင်း တန်ဖိုးလျော့ကျဆင်းမှုများ မရှိပါ။

၇။ ကြိုတင်ပေး နှင့် အခြားရရန်ရှိသူများ	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ချေးငွေအပေါ်ရရန်ရှိအတိုး	၁,၂၁၁,၃၇၂,၉၁၅	၂,၁၆၆,၁၃၆,၉၄၁
ကြိုတင်ပေး	၁,၃၀၈,၂၉၈,၃၈၉	၁,၂၆၆,၆၅၆,၉၉၅
Claimed	၃,၆၁၈,၆၈၁,၇၃၈	၂,၁၅၉,၁၉၃,၃၂၄
ပြည်တွင်းငွေလွှဲမှုများ	၇၀၉,၉၁၁,၁၆၁	၅၆၈,၇၅၁,၄၀၄
ရရန်ရှိ ငွေတိုက်စာချုပ်များမှ အတိုး	၅၅၆,၀၉၃,၇၅၀	၇၃၀,၃၁၂,၅၀၀
CBM Deposit Auction မှရရန်ရှိအတိုး	-	၃,၈၀၈,၂၁၉
Share price stabilization fund	-	-
	<u>၇,၄၀၄,၃၅၇,၉၅၃</u>	<u>၆,၈၉၄,၈၅၉,၃၈၃</u>

၈။ ပုံသေပိုင်ပစ္စည်းများ

ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်ရရှိပြီးသော အသေးစိတ်ဇယားအား နောက်ဆက်တွဲ (၁) ဖြင့် ဖော်ပြထားပါသည်။

၉။ ခွင်ပြုမတည်ရင်းနှီးငွေ

၃၀.၉.၂၀၂၀ နေ့ရှိ ဘဏ်၏ သတ်မှတ်မတည်ငွေရင်းမှာ မြန်မာကျပ် ဘီလီယံ ၁၀၀ ဖြစ်ပြီး အစုရှယ်ယာ တစ်စောင်လျှင် မြန်မာကျပ် ၁၀,၀၀၀ နှုန်းဖြင့် အစုရှယ်ယာ စုစုပေါင်း ၂,၄၇၂,၀၅၃ ထုတ်ပေးထားပြီးဖြစ်၍ ထုတ်ပေးပေးသွင်းပြီးရင်းနှီးငွေ စုစုပေါင်းမှာ မြန်မာကျပ် ၂,၄၇၂,၀၅၃၀,၀၀၀ ဖြစ်ပါသည် ။ ယခုဘဏ္ဍာနှစ်၂၀၁၉-၂၀ အတွင်း ထပ်မံထုတ်ပေးသော အစုရှယ်ယာများမရှိပါ။

၁၀။ ရန်ပုံငွေများ

ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ

ဘဏ်သည် ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေအတွက် အခွန်နှုတ်ပြီးအသားတင်အမြတ်ငွေ၏ ၂၅% အား ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ ပုဒ်မ ၃၅ ပုဒ်မခွဲ (က) နှင့် အညီ လျာထားမှုများပြုလုပ်ထားပါသည်။

အထွေထွေလျာထားငွေ (ချေးငွေ)

ဘဏ်သည် ချေးငွေနှင့် ရရန်ရှိစာရင်းများ၏ ၂% အားဗဟိုဘဏ်၏ ညွှန်ကြားချက် ၁၇/၂၀၁၇ နှင့်အညီ လျာထားမှုများ ပြုလုပ်ထားပါသည်။

၁၁။ အပ်ငွေများ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
စာရင်းရှင် အပ်ငွေ	၁၃,၇၄၃,၁၀၉,၀၀၁	၁၂,၉၀၈,၈၅၈,၀၃၉
ငွေစုဘဏ် အပ်ငွေ	၁၁၉,၈၆၅,၆၁၉,၀၀၅	၁၁၉,၃၀၀,၈၂၅,၉၄၀
ခေါ်ယူ အပ်ငွေ	၄,၂၉၀,၅၈၉,၀၈၈	၂,၆၁၆,၉၉၉,၈၉၀
စာရင်းသေ အပ်ငွေ	၃၇,၂၇၂,၀၂၅,၉၁၇	၅၆,၀၈၅,၇၀၂,၅၇၂
Mobile Money	၉၃,၃၂၄,၇၉၂	၁၀၅,၀၆၂,၈၄၉
စာရင်းရှင်အပ်ငွေ (နိုင်ငံခြားငွေ)	၅,၃၄၅,၈၄၄,၂၉၆	၁၄,၅၀၁,၉၀၅,၁၂၈
	<u>၁၈၀,၆၁၀,၅၁၂,၀၉၉</u>	<u>၂၀၅,၅၁၉,၃၅၄,၄၁၈</u>

ပထမပုဂ္ဂလိကဘဏ်လီမိတက်
(Incorporated in the Republic of the Union of Myanmar)
ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲ စာရင်းများ

၁၂။ အခြားပေးရန်တာဝန်များ

	၃၀.၉.၂၀၂၀	၃၀.၉.၂၀၁၉
	ကျပ်	ကျပ်
လွှဲပို့ငွေများ	၃၄၃,၃၂၂,၆၇၁	၃၃၂,၇၃၇,၃၇၉
စာရင်းသေအပ်ငွေ၏ အတိုးစရိတ်	၁,၃၀၂,၄၆၃,၂၇၅	၁,၈၇၄,၁၈၉,၃၆၁
ရန်ကုန်စတော့အိတ်ချိန်းသို့ပေးရသောနှစ်စဉ်ကြေး	၂,၇၈၁,၀၆၀	၃,၂၁၃,၆၆၉
ပြုပြင်ထိန်းသိမ်းစရိတ်များ	၉,၉၇၄,၈၀၀	၅,၂၅၀,၀၀၀
Software Recurring Licence fee	-	၄၇,၂၇၅,၀၀၀
ဘဏ်ဆောင်ရွက်ခများ	၃၁၅,၅၁၀	၂၅၁,၆၄၇
မိတာခနှင့် ဖုန်းအသုံးပြုခများ	၁၃,၀၂၀,၇၇၀	၃၄,၂၈၆,၂၀၅
စာရင်းစစ်ကြေး	၄,၀၀၀,၀၀၀	၄,၀၀၀,၀၀၀
ရန်ကုန်မြို့တော်သာယာရေး စည်ပင်အခွန်အခများ	၇၀၈,၀၀၀	-
Staff Salary	၂၈၈,၀၀၀	-
Covid Allowance(hotel charges)	၃၃၀,၀၀၀	-
ရန်ကုန်အတိုးစရိတ်	၃,၅၈၉,၆၆၈,၁၉၅	၂,၁၅၃,၀၂၂,၉၅၄
Security Deposit	၁,၈၇၇,၁၀၀	၁,၈၇၇,၁၀၀
Surplus Cash	၂၀၄,၉၂၀	၁၅၄,၉၂၀
unclaimed liabilities	၅,၈၀၄,၆၇၅	၅,၁၆၀,၉၃၆
unclaimed Deposit	၃၀၆,၇၅၇	၃၀၉,၀၄၃
အိုနာစာရန်ပုံငွေ	၄၄၀,၀၈၉	၅၈၅,၂၆၆
နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းဆိုင်ရာညှိနှိုင်းချက်	-	-
Western Union (remittance)	၁၃၀,၆၁၃,၇၀၉	၄၁၁,၈၂၅,၇၃၉
အခြားဘဏ်များနှင့်စာရင်းရှင်းရန်ငွေလွှဲခများ	၁၄၃	၁၀,၇၀၈
Marginal deposit (LC)	-	၈,၁၈၅,၅၀၉
Security A/C opening Charges	၁၁,၀၀၀	၅,၀၀၀
အမြတ်ဝေစုထုတ်ပေးငွေ	၈၈,၄၃၄,၁၁၉	၅၃,၄၂၂,၈၇၈
လူမှုဖူလုံရေးထည့်ဝင်ငွေ	-	၃၇၅,၀၂၅
ကြိုတင်ရငွေ	-	၆၄,၄၅၃
လျော်ကြေးရငွေ	၅၉၇,၈၄၉	၅၀၀,၀၀၀
	<u>၅,၄၉၅,၁၆၂,၆၄၂</u>	<u>၄,၉၃၆,၇၀၂,၇၉၂</u>

၁၃။ အတိုးစရိတ်

	၃၀.၉.၂၀၂၀	၃၀.၉.၂၀၁၉
	ကျပ်	ကျပ်
စာရင်းသေ အပ်ငွေ ပေါ် အတိုး	၃,၈၄၂,၀၇၄,၈၁၅	၆,၁၃၉,၀၅၀,၀၅၆
ခေါ်ယူ အပ်နှံငွေပေါ် အတိုး	၅၁,၀၄၇,၂၀၇	၆၁,၉၆၀,၀၆၅
ငွေစု ဘဏ်အပ်ငွေ ပေါ် အတိုး	၇,၆၈၃,၅၄၇,၁၀၆	၈,၆၂၀,၀၁၃,၉၈၂
အစိုးရ ငွေတိုက်စာချုပ်များ ပေါင်နှံမှုပေါ် အတိုး	-	-
အခြားဘဏ်များသို့ပေးရသောအတိုးစရိတ်	-	-
	<u>၁၁,၅၇၆,၆၆၉,၁၂၈</u>	<u>၁၄,၈၂၁,၀၂၄,၁၀၃</u>
	၂၀၁၉	၂၀၁၉
တစ်နှစ်အတိုးနှုန်း	တစ်နှစ်အတိုးနှုန်း	တစ်နှစ်အတိုးနှုန်း
ချေးငွေ နှင့် စာရင်းပိုထုတ်ချေးငွေပေါ် အတိုးရငွေ	၁၀%	၁၂%
အစိုးရ ငွေတိုက်စာချုပ်များပေါ် အတိုးရငွေ	၇.၂၅%, ၉.၅%, ၉.၇၅%	၉.၅%

အမျိုးမျိုးသော အပ်ငွေ များပေါ် ကောက်ခံသည့် အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၂၀ တစ်နှစ် စာ အတိုးနှုန်းများ	၂၀၁၉ တစ်နှစ် စာ အတိုးနှုန်းများ
စာရင်းသေအပ်ငွေပေါ်အတိုးနှုန်း		
သုံးလအပေါ်အတိုးနှုန်း	၅.၂၅%	၈.၂၅%
ခြောက်လအပေါ်အတိုးနှုန်း	၅.၅၀%	၈.၅၀%
ကိုးလအပေါ်အတိုးနှုန်း	၅.၇၅%	၈.၇၅%
တစ်နှစ်အပေါ်အတိုးနှုန်း	၆.၀၀%	၉.၀၀%
ခေါ်ယူအပ်ငွေပေါ်အတိုးနှုန်း	၂.၀၀%	၂.၀၀%
ငွေစုဘဏ်အပ်ငွေအပေါ်အတိုးနှုန်း	၅%	၈%

၁၄။ အခြားဝင်ငွေ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ကော်မရှင် ရငွေ (Mobile A/C)	၁၀,၉၉၄,၂၇၇	၁၃,၈၂၄,၅၆၃
ကော်မရှင် ရငွေ (Western Union)	၂၀၇,၀၀၇,၃၆၃	၁၈၂,၃၄၈,၄၇၂
ကော်မရှင်ရငွေ(ငွေလွှဲ)	၁၉၀,၀၂၁,၆၃၁	၂၁၆,၈၉၉,၂၈၃
ကော်မရှင် ရငွေ (Fire insurance)	၇၈,၈၆၇,၆၀၃	၇၄,၁၉၂,၃၂၄
ကော်မရှင် ရငွေ (Hire Purchase)	၂၉၃,၀၀၀	၁,၂၇၈,၀၀၀
ကော်မရှင် ရငွေ (Bank Guarantee)	၁၄၃,၇၅၄,၉၂၃	၁၉၄,၉၅၄,၀၃၆
Income from other transactions	၁၁,၅၁၁,၈၆၀	၁,၇၇၃,၁၅၃,၉၅၇
Income from currency translation	-	-
Swift Comission (LC)	၁,၇၆၃,၃၂၇	၃,၅၃၉,၀၉၇
Bill Collection Charges	၅၆၈,၆၆၇	၂,၄၆၃,၁၃၇
အထွေထွေရငွေ	၁၀၀,၆၆၁,၀၇၇	၁၀၃,၄၇၅,၀၀၇
Sales of Assets	-	-
	<u>၇၄၅,၄၄၃,၇၂၈</u>	<u>၂,၅၆၆,၁၂၇,၈၇၆</u>

၁၅။ ဝန်ထမ်းရေးရာစရိတ်များ

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
လစာ နှင့်ခွင့်ပြုငွေ	၁,၃၅၇,၈၈၆,၃၆၄	၁,၃၂၂,၃၆၃,၆၇၃
ရှားပါးစရိတ်	၃၉၈,၇၃၂,၈၉၈	၃၉၆,၅၅၈,၃၃၂
ခရီးစရိတ်	၃၂,၅၃၆,၂၃၀	၃၂,၉၂၆,၃၇၃
ဝန်ထမ်းဝတ်စုံစရိတ်	၆၉၅,၆၀၀	၂၁,၉၆၀,၇၄၀
အချိန်ပိုကြေး	၁၀၉,၅၀၅,၆၆၀	၁၀၂,၇၁၁,၃၁၇
စားစရိတ်	၄၁,၅၀၀,၀၀၀	-
နယ်စရိတ်	၈၀,၆၉၁,၈၈၂	၇၉,၇၉၅,၂၀၆
Degree allowance	၁၅,၁၂၃,၅၁၆	၁၂,၈၈၄,၀၀၀
Covid19 allowance	၁,၇၃၀,၀၀၀	-
လူမှုဖူလုံရေးကြေးနှင့် အိုနာစာရန်ပုံငွေ	၆၁,၉၄၇,၄၂၅	၆၁,၄၈၈,၄၇၄
	<u>၂,၁၀၀,၃၄၉,၅၇၅</u>	<u>၂,၀၃၀,၆၈၈,၁၁၅</u>

၁၆။ အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ဒါရိုက်တာ၏ လစာနှင့်အခကြေးငွေ	၁၁၃,၉၉၇,၀၀၀	၉၁,၅၀၆,၁၅၀
စာရင်းစစ်ကြေး	၈,၀၀၀,၀၀၀	၈,၀၀၀,၀၀၀
Training expenses	၉,၅၃၀,၈၄၃	၁,၃၆၆,၀၀၀
မှတ်ပုံတင် နှင့် လိုင်စင်ကြေးများ	၁၅၇,၅၀၂,၂၃၀	၂၆၄,၆၆၂,၄၈၂
အခြားအခကြေးငွေနှင့်စရိတ်များ	၄၁,၀၆၄,၈၃၀	၅၈,၈၇၄,၀၀၄
တရားရုံးစရိတ်	-	၆၀,၀၀၀
	<u>၃၃၀,၀၉၄,၉၀၃</u>	<u>၄၂၄,၄၆၈,၆၃၆</u>

၁၇။ အခြားအသုံးစရိတ်

	၃၀.၉.၂၀၂၀ ကျပ်	၃၀.၉.၂၀၁၉ ကျပ်
ငှားရမ်းခ၊မိတာခ နှင့် ရေဖိုများ	၁၁၆,၃၂၀,၉၂၂	၁၃၁,၄၈၅,၄၈၇
ပြုပြင်မွမ်းမံစရိတ်	၃၆,၉၂၀,၈၅၇	၄၂,၅၈၅,၂၃၈
အစည်းအဝေးစရိတ်	၁၆,၀၆၇,၃၀၀	၁,၀၂၉,၇၅၀
အာမခံကြေး	၈,၀၀၂,၁၂၁	၇,၉၀၆,၁၀၁
အခွန်စရိတ်များ	၁၆,၃၇၇,၈၁၉	၁၃,၄၅၀,၅၄၄
ရုံးသုံးပစ္စည်းများ	၄၆,၉၇၅,၉၁၃	၄၈,၃၉၁,၆၇၉
ဆက်သွယ်ရေးဆိုင်ရာစရိတ်	၉၀,၀၄၀,၂၅၀	၁၀၁,၈၉၄,၁၃၄
သယ်ယူပို့ဆောင်မှုစရိတ်	၈၄,၈၀၀,၃၇၄	၉၅,၁၀၇,၇၈၂
အထွေထွေစရိတ်	၁၁၇,၈၅၉,၄၅၃	၁၇၀,၅၈၃,၄၆၁
ပုံသေပိုင်ပစ္စည်းစာရင်းပယ်ဖျက်ခြင်း	၄,၇၃၅,၂၁၃	၁,၃၆၄,၀၂၅
တန်ဖိုးလျော့စရိတ်	၆၁၃,၄၄၁,၂၃၄	၆၀၀,၅၅၁,၄၃၉
	<u>၁,၁၅၁,၅၄၁,၄၅၆</u>	<u>၁,၂၁၄,၃၄၉,၆၄၀</u>

၁၈။ ဘဏ်နှင့်ဆက်နွယ်နေသူများနှင့် ပတ်သက်သောအချက်အလက်များ

ဘဏ်၏ စီမံအုပ်ချုပ်သူများ အနေဖြင့် လက်ရှိဘဏ်လုပ်ငန်း လည်ပတ်မှုအား ထိခိုက်စေနိုင်သော ပေါ်ကောင်း ပေါ်ပေါက် လာနိုင်သော ပေးရန်တာဝန်များမရှိဟု ထင်မြင်ယူဆပါသည်။

စီမံအုပ်ချုပ်သူများနှင့် ဆက်စပ်သောအချက်အလက်များ

	၃၀.၉.၂၀၂၀ (ကျပ်)	၃၀.၉.၂၀၁၉ (ကျပ်)
ဒါရိုက်တာများ၏လစာ နှင့် အခကြေးငွေ	<u>၁၁၃,၉၉၇,၀၀၀</u>	<u>၉၁,၅၀၆,၁၅၀</u>
	<u>၁၁၃,၉၉၇,၀၀၀</u>	<u>၉၁,၅၀၆,၁၅၀</u>

ဘဏ်သည်၎င်း၏ ဆက်နွယ်နေသူများနှင့် ဆက်ဆံရာတွင် အများပြည်သူနှင့် ဆက်ဆံမှုများပြုသကဲ့သို့ ပြုလုပ်ပြီး သာမန် ထက်မပိုသော ပြုလုပ်ခြင်းများဖြင့် ပြုလုပ်ပါသည်။

	၂၀၂၀ (ကျပ်သန်းပေါင်း)	၂၀၁၉ (ကျပ်သန်းပေါင်း)
ချေးငွေ	၁,၅၀၀.၀၀	၁၁,၉၀၅.၀၀
စာရင်းပိုထုတ် ချေးငွေ	၁၅၁.၅၆	၇၆.၇၄
	<u>၁,၆၅၁.၅၆</u>	<u>၁၁,၉၈၁.၇၄</u>

၁၉။ ဘဏ်နှင့်ဆက်နွှယ်နေသူများနှင့် ပတ်သက်သောအခြားအချက်အလက်များ

၃၀.၉.၂၀၂၀နေ့ရှိ ချေးငွေနှင့် ရရန်ရှိစာရင်းများတွင် ဘဏ်နှင့် ဆက်နွှယ်နေသူများအား ထုတ်ချေးထားသော ချေးငွေ ကျပ်သန်းပေါင်း ၁,၅၀၀ ရှိ၍ စာရင်းပိုထုတ်ချေးငွေ ကျပ်သန်း ပေါင်း ၁၅၁.၅၆ ရှိပါသည်။

	၂၀၂၀ (ကျပ်သန်းပေါင်း)	၂၀၁၉ (ကျပ်သန်းပေါင်း)
ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများ	၉,၁၃၅.၈၃	၈,၆၀၁.၂၁
	<u>၉,၁၃၅.၈၃</u>	<u>၈,၆၀၁.၂၁</u>

ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများ

ထုတ်ယူသုံးစွဲထားခြင်းမရှိသော စာရင်းပိုထုတ်ချေးငွေများဆိုသည်မှာ ဘဏ်မှခွင့်ပြုချက်ရပြီးသော စာရင်းပိုထုတ်ချေးငွေများဖြစ်ပြီး လျှောက်ထားသူများမှ ထုတ်ယူသုံးစွဲထားခြင်း မရှိသောငွေများဖြစ်၍ ဘဏ်၏ သတ်မှတ်ထားသော အခြေအနေများပေါ်တွင် မူတည်၍ စာရင်းပိုထုတ်ချေးသူများမှ ထုတ်ယူနိုင်ပါသည်။ ၎င်းကျန်ရှိသော စာရင်းပိုထုတ်ချေးငွေများအား ထုတ်ယူသောအချိန်တွင် ဘဏ်သည်၎င်း၏ ချက်မှတ်ထားသော စာရင်းစံများနှင့်အညီ စာရင်းရေးသွင်း ပါသည်။

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့မှ MYSISနှင့် Core Banking Software System contract ရပ်ဆိုင်းခဲ့သည့်အတွက် Intangible Asset (Core Banking Software) လိုင်စင်ကြေး ကျပ် ၁,၀၉၆,၃၄၉,၉၂၉ /- အား ယခုနှစ်တွင် အချိုးကျ တန်ဖိုးလျှော့ကျပ် ၂၇၄,၀၈၇,၄၈၂/- ကျခံရန်သာ ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရှိနေသည့်လက်ကျန်ငွေကျပ် ၈၂၂,၂၆၂,၄၄၇/- ကို ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ တွင် စာရင်းပယ်ဖျက်ရန်ဆုံးဖြတ်ခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲ စာရင်းများ

ဘဏ္ဍာရေးအချိုးများစိစစ်ခြင်း

၁။မတည်ရင်းနှီးငွေလုံလောက်မှုအချိုး

၃၀.၀၉.၂၀၂၀ နေ့ရှိ အဆိုပါအချိုးသည် ၃၅.၆၀% ရှိသဖြင့် ဗဟိုဘဏ် ၏ ညွှန်ကြားချက် အမှတ်(၁၆/၂၀၁၇) အရ သတ်မှတ်ထားသော ၈% ထက်ကျော်လွန်ပါသည်။

၂။ဗဟိုဘဏ်လက်ကျန်ငွေနှင့်အနည်းဆုံးထားရှိရမည့်သီးသန့်ရန်ပုံငွေတို့၏အချိုး

၃၀.၉.၂၀၂၀ နေ့ရှိဘဏ်၏ အဆိုပါ အချိုးသည် ၁၅.၈၉% ရှိသဖြင့် ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၆/၂၀၂၀) အရ သတ်မှတ်ထားသော ၃.၅% ထက် ကျော်လွန်ပါသည်။

၃။ငွေကြေးဆပ်နှိပ်အားအချိုး

$$= \frac{\text{စုစုပေါင်းရပိုင်ခွင့်များ}}{\text{စုစုပေါင်းပေးရန်တာဝန်များ}} = ၁.၃၁:၁$$

အထက်ပါ အချိုးအရ ဘဏ်သည် ၎င်း၏ ပေးရန်တာဝန်များအား ပေးချေရန်အတွက် လုံလောက်သော ပိုင်ဆိုင်မှုများ ရှိကြောင်း ညွှန်ပြပါသည်။

၄။အစုရှင်များထည့်ဝင်ငွေအပေါ်ပြန်ရချက်

$$\begin{aligned} & \text{(၂၀၁၉ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်စက်တင်ဘာလအထိ)} \\ & = \frac{\text{အခွန်မနုတ်မီ အသားတင်အမြတ်}}{\text{အစုရှင်များရင်းနှီးမြှုပ်နှံမှု}} \times ၁၀၀ = ၈.၄၅\% \\ & = \frac{\text{အခွန်နှုတ်ပြီးအသားတင်အမြတ်}}{\text{အစုရှင်များရင်းနှီးမြှုပ်နှံမှု}} \times ၁၀၀ = ၆.၇၆\% \end{aligned}$$

၅။အစုရှင်များ၏ပိုင်ဆိုင်ခွင့်အချိုး

$$= \frac{\text{အစုရှင်များပိုင်ဆိုင်ခွင့်}}{\text{အစုရှင်များထည့်ဝင်ငွေ}} = ၂.၄၄$$

၆။အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်

(၂၀၁၉ခုနှစ်အောက်တိုဘာလမှ ၂၀၂၀ခုနှစ်စက်တင်ဘာလအထိ)

$$= \frac{\text{အခွန်နှုတ်ပြီးအသားတင်အမြတ်}}{\text{အလေးပေးပျမ်းမျှအစုရှယ်ယာ}} = ၁.၆၄၆$$

၇။ ချေးငွေနှင့် အပ်ငွေအချိုး

$$= \frac{\text{စုစုပေါင်းချေးငွေ}}{\text{စုစုပေါင်းအပ်ငွေ}} = ၇၈.၁၁\%$$